

रोम दर्शन को स्थापति करता है - संख्या एक

Une interprétation privée

Jeff Pippenger

2024-06-28

Et en ce temps-là, plusieurs s'élèveront contre le roi du midi; et des hommes violents de ton peuple se soulèveront pour accomplir la vision; mais ils tomberont. Daniel 11:14.

Mot « doctrine » nan kontèks Krisyanis la reprezante verite tabli Bib la. Divès òganizasyon ki pwoklame tèt yo kretyen genyen diferan ansanm sa yo defini kòm doktrin bibliik, men gen yon sèl Verite. Distenksyon ki genyen ant « verite absolü » ak « pliralisim » se yon sijè ki pa antre nan konsiderasyon nou nan moman sa a.

تَتَيَّأْتُ دَقْ أَذِلَّو، اَنَّا تَدِلُّو دَقْ أَذِلَّو، اَلَيْلَمَ يِّنْ! لُؤُقَت تَنَّا: جُؤُسَي بَا جَا! اَلَيْلَمَ اِذَا تَنَّا أَفَّا: سَطَالِي بِلْ لُؤُقَت أَفَّا
اِذَا لُؤُقَت أَفَّا، اَمَّا سَطَالِي بِلْ لُؤُقَت أَفَّا. يَتَوَصَّ عَسَي قَحَّالْ اَنَّمْ وَهْ نَمَّ لُؤُقَت أَفَّا دَهْشَالْ، اَمَّا اَلَيْلَمَ اِذَا
اَنَّا جُؤُسَي بَا جَا: قَحَّالْ اَنَّمْ اَنَّا: مَلْ لُؤُقَت أَفَّا دَهْشَالْ اِذَا اَضْيَا جَحَّالْ. 18: 37، 38.

La vérité est la Parole de Dieu ; elle est Sa voix, et elle est le Christ Lui-même.

“Bi tew xam sunu bopp li di gëmkat gu dëgg, lan mooy dëgg, lan mooy ngëm gi nu jot, lan mooy yooni Biibël yi—yoon yi nu joxee ci kawe gi gën a mägga. Am na ñu bare ñiy gëm te amuñ benn sabab bu ñuy sàmme seen ngëm, te amuñ it ay firnde yu doy ci mbirum dëgg gi. Su ñu leen jëfee benn xalaat buy dëggoo ak seen xel yu ñu njëkk a def, daldiñu ko nangu ci saa si. Duñu xalaat ci sabab ba ba ci njeexital li, seen ngëm amul benn fondemañ bu dëgggu, te bu jamono ju nattu jotee, dinañu gis ne tabax nañu ci suuf su ndox di yóbbu.”

“သူသည် မိမိ၏ လက်ရှိမပည့်စုံသေးသော သမ္မာကျမ်းစာအသိပညာကို မိမိကယ်တင်ခြင်းအတွက် လိုလောက်သည်ဟု ယူဆကာ ထိုအရာ၌သာ ကျနော်စွာ အနားယူနေသော သစ္စာတော်သော လှည့်ဖြားမှုတစ်ရပ်အပေါ် အနားယူနေခြင်းပင် ဖြစ်သည်။ အမှားကို ခွဲခြားသိမြင်နိုင်ရန်နှင့် အမှန်တရားအဖြစ် လှည့်စားတင်ပြထားသော ရိုးရာဓလေ့နှင့် အယူမှားယုံကြည်မှု အမျိုးမျိုးကို ရှုတ်ချနိုင်ရန်အတွက် သမ္မာကျမ်းစာဆိုင်ရာ အကခြင်းပျက်များဖြင့် ပည့်စုံစွာ ပြင်ဆင်ထားခြင်းမရှိသေးသော လူများ များစွာရှိကြသည်။ ခရစ်တော်၏ ဧဝံဂေလိတရား၏ ရိုးရှင်းမှုကို ဖောက်ပြန်စေခြင်းငှာ စာတန်သည် ဘုရားသခင်၏ ဝတ်ပြုခြင်းထဲသို့ မိမိ၏ အကံအစည်များကို ထည့်သွင်းခဲ့သည်။ လက်ရှိအမှန်တရားကို ယုံကြည်သည်ဟု ဆိုသော လူအများအပြားတို့သည် သန့်ရှင်းသူများထံ တစ်ကမ္ဘာတည်းပေးအပ်ခဲ့သော ယုံကြည်ခြင်း၏ အနှစ်သာရ—“ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူခြင်း၊ ဘုန်းအသရေကို မျှော်လင့်ခြင်း” ကို မသိကြပေ။ သူတို့သည် ရှေးဟောင်းနယ်မှတ်များကို ကာကွယ်နေကြသည်ဟု ထင်မြင်ကြသော်လည်း သူတို့သည် ပူဇော်ရုံသာဖြစ်၍ စိတ်မဝင်စားဘဲ လျစ်လျူရှုနေကြသည်။ ချစ်ခြင်းနှင့် ယုံကြည်ခြင်း၏ စစ်မှန်သော အာနိသင်ကို မိမိတို့၏ အတွင်းအကျအတွင်း ယက်သွင်းယူကာ ပိုင်ဆိုင်ရခြင်းဆိုသည်မှာ အဘယ်သို့ဖြစ်သည်ကို သူတို့ မသိကြ။ သူတို့သည် သမ္မာကျမ်းစာကို နီးကပ်စွာ လေ့လာသောသူများ မဟုတ်ကြပဲ ပျင်းရိ၍ သတိမထားမိသူများ ဖြစ်ကြသည်။ သမ္မာကျမ်းစာပိုဒ်များအပေါ် အမြင်မတူမှုများ ပေါ်ပေါက်လာသောအခါ ရည်ရွယ်ချက်ရှိရှိ မလေ့လာခဲ့သူများနှင့် မိမိတို့ ယုံကြည်သည်မှာ အဘယ်အရာဖြစ်သည်ကို တိတိကျကျ မဆုံးဖြတ်ထားသူများသည် အမှန်တရားမှ လွဲကျသွားကြသည်။ လူတိုင်းအပေါ်၌

ဘုရားသခင်၏ အမှန်တရားကို သချောကျကျ စူးစမ်းရှာဖွေရန် လိုအပ်ကောင်းကို ကျွန်ုပ်တို့ အလေးအနက် ထားရမည်။ ထိုသို့အားဖြင့် သူတို့သည် အမှန်တရားသည် အဘယ်အရာဖြစ်သည်ကို အမှန်တကယ် သိကောင်း သိနိုင်ကမည်။ အချို့သောသူတို့သည် ဗဟုသုတ များစွာရှိသည်ဟု ဆိုကာ မိမိတို့၏ အခြေအနေအပေါ် ကျေနပ်နေကြပြန်လည်း။ သူတို့၌ အမှတ်တရအတွက် ပိုမိုသော စိတ်အားထက်သန်မှု မရှိ၊ ဘုရားသခင်အတွက်လည်းကောင်း၊ ခရစ်တော် အသခံတော်မူခဲ့သော ဝိညာဉ်များအတွက်လည်းကောင်း ပိုမိုပိုင်းပြောချစ်ခင်မြတ်နိုးမှုဖြင့် ထိုအခြေအနေသည် သူတို့ ဘုရားသခင်ကို မသိခဲ့ဖူးသကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် မိမိတို့၏ ဝိညာဉ်များအတွက် အချိုးချဉ်နှင့် ဆီဥကို ကိုယ်ပိုင်အဖြစ် လက်ခံရယူနိုင်ရန် သမ္မာကျမ်းစာကို မဖတ်ကြ၊ သူတို့ထံသို့ ပြောနေသော ဘုရားသခင်၏ အသံတော်ဖြစ်သည်ဟုလည်း မခံစားကြ၊ သို့သော် ကယ်တင်ခြင်းလမ်းကို ကျွန်ုပ်တို့ နားလည်လိုလျှင်၊ ဖြောင့်မတ်ခြင်း၏ နမင်း၏ ရောင်ခြည်များကို ကျွန်ုပ်တို့ မငြိလိုလျှင်၊ ရည်ရွယ်ချက်ရှိရှိ သမ္မာကျမ်းစာကို လေ့လာရမည်၊ အကောင်းမူကား သမ္မာကျမ်းစာ၏ ကတိတော်များနှင့် ပရောဖက်ပြုကြားများသည် ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ခြင်း အစီအစဉ်အပေါ် ဘုန်းအသရဇ၏ တောက်ပသော ရောင်ခြည်များကို ဖြေထွက်စကေပြီ၊ ထိုကိစ္စကြောင့် အမှန်တရားများကို လူတို့သည် ရှင်းလင်းစွာ နားမလည်ကပြောသောကခြင်း ဖြစ်သည်။” The 1888 Materials, 403.

Nyenzi ko tumenya ayo mahame ayo ari yo, kandi n’ingene twoyashikiriza, tukayashinga intahe, tukongera tukayakingira.

“Maintenant, il ne nous semble pas possible que quiconque doive se tenir seul; mais si Dieu a jamais parlé par moi, le temps viendra où nous serons traduits devant des conseils et devant des milliers à cause de son nom, et chacun devra rendre raison de sa foi. Alors s’exercera la critique la plus sévère sur chaque position qui aura été prise pour la vérité. Il nous faut donc étudier la parole de Dieu, afin que nous sachions pourquoi nous croyons aux doctrines que nous défendons. Nous devons sonder avec un esprit critique les oracles vivants de Jéhovah.” Review and Herald, 18 décembre 1888.

Ili da se bude izvedeno pred „tisuće“, očito je da će neki od branitelja istine u posljednjim danima biti prisiljeni braniti istinu putem medija kao što su televizija ili internetski prijenosi. Kako bi inače tisuće mogle pratiti svjedočanstvo koje daje sto četrdeset i četiri tisuće? Nauci koje zastupamo određuju temelj naše vjere.

« Les membres de l’Église seront éprouvés et mis à l’épreuve individuellement. Ils seront placés dans des circonstances où ils seront contraints de rendre témoignage à la vérité. Beaucoup seront appelés à parler devant des conseils et devant des tribunaux, peut-être séparément et seuls. L’expérience qui les aurait aidés dans cette situation critique, ils ont négligé de l’acquérir, et leurs âmes sont accablées de remords pour les occasions perdues et les privilèges négligés. » Testimonies, volume 5, 463.

La Parole de Dieu ne fait jamais défaut; c’est pourquoi, si nous devons être comptés parmi les cent quarante-quatre mille, nous devons savoir ce que nous croyons, en nous fondant sur ce qui est écrit dans la Parole de Dieu. Avant que n’arrive le temps de l’épreuve où le peuple de Dieu sera contraint d’expliquer les doctrines qu’il croit, Dieu permet que des erreurs soient introduites afin de contraindre son peuple à étudier sa Parole avec un esprit critique.

“Le fait qu’il n’existe ni controverse ni agitation parmi le peuple de Dieu ne doit pas être considéré comme une preuve concluante qu’il demeure fermement attaché à la saine doctrine. Il y a lieu de craindre qu’il ne distingue pas clairement entre la vérité et l’erreur. Lorsque l’étude des Écritures ne soulève aucune question nouvelle, lorsqu’aucune divergence d’opinion ne surgit pour amener les hommes à sonder eux-mêmes la Bible afin de s’assurer qu’ils possèdent la vérité, il s’en trouvera beaucoup aujourd’hui, comme dans les temps anciens, qui s’attacheront à la tradition et adoreront sans savoir quoi.”

« On m’a montré que beaucoup de ceux qui professent connaître la vérité présente ne savent pas ce qu’ils croient. Ils ne comprennent pas les preuves de leur foi. Ils n’ont pas une juste appréciation de l’œuvre pour le temps présent. Lorsque le temps de l’épreuve viendra, il y a des hommes qui prêchent maintenant aux autres et qui découvriront, en examinant les positions qu’ils soutiennent, qu’il y a bien des choses pour lesquelles ils ne peuvent donner aucune raison satisfaisante. Jusqu’à ce qu’ils soient ainsi éprouvés, ils ne connaissent pas leur grande ignorance. Et il y en a beaucoup dans l’Église qui tiennent pour acquis qu’ils comprennent ce qu’ils croient ; mais, jusqu’à ce que la controverse surgisse, ils ne connaissent pas leur propre faiblesse. Lorsqu’ils seront séparés de ceux qui partagent la même foi et contraints de se tenir isolément et seuls pour expliquer leur croyance, ils seront surpris de voir combien confuses sont leurs idées au sujet de ce qu’ils avaient accepté comme vérité. Il est certain qu’il y a eu parmi nous un éloignement du Dieu vivant et un retour vers les hommes, substituant l’humain à la sagesse divine. »

“Béni so Oe Pep; si lezot mwayin pa reyisi, bann erezi pou antre parmi zot, e sa pou tamiz zot, an separ labal avek ble. Senyer pe apel tou bann ki krwar So Parol pou leve depi somèy. Enn lalimier presye inn vini, apropiye pou sa letan-la. Se laverite Biblik, ki montre bann danze ki pe deza lor nou. Sa lalimier-la bizin amenn nou pou etidie Lekritir avek dilizans ek pou fer enn lexamination pli rigouré bann pozision ki nou pe tini. Bondie ti pou krwar ki tou bann faset ek pozision laverite bizin examine an profond ek avek perseverans, avek lapriyer ek zenn. Bann krwaran pa bizin repoze lor bann sipozision ek bann lide konfiz lor seki fer laverite. Zot lafwa bizin fermman fonde lor Parol Bondie, pou ki, kan letan leprev pou vini e zot pou amenn devan bann konsey pou rann kont zot lafwa, zot kapav donn rezon pou lesperans ki dan zot, avek douser ek lakrint.

«Fikilet, fikilet, fikilet. Ni mambo mamene tunaleta kwa walimwengu sharti yawe kwetu uhalisi ulio hai. Ni muhimu kwamba, katika kuitetea mafundisho tunayoyaona kuwa ni vipengele vya msingi vya imani, kamwe tusijiruhusu kutumia hoja ambazo si sahihi kabisa. Hizo zaweza kufaa kumnyamazisha mpinzani, lakini haziliheshimu kweli. Yapasa tuwasilishe hoja zilizo imara, ambazo si tu zitawanyamazisha wapinzani wetu, bali pia zitastahimili uchunguzi wa karibu sana na wa kina kabisa. Kwa wale waliojifunza kujielimisha kama wabishani, ipo hatari kubwa kwamba hawatalishughulikia Neno la Mungu kwa haki. Katika kukutana na mpinzani, yapasa juhudi yetu ya dhati iwe kuwasilisha mambo kwa namna itakayozindua msadikisho akilini mwake, badala ya kutafuta tu kumpa mwaminio uhakika.»

«Quel que soit le progrès intellectuel de l’homme, qu’il ne pense pas un seul instant qu’il n’y ait pas nécessité d’une étude approfondie et constante des Écritures afin d’obtenir une plus

grande lumière. En tant que peuple, nous sommes appelés, individuellement, à être des étudiants de la prophétie. Nous devons veiller avec ferveur afin de discerner tout rayon de lumière que Dieu nous présentera. Nous devons saisir les premières lueurs de la vérité; et, par une étude accompagnée de prière, une lumière plus claire peut être obtenue, laquelle peut être présentée aux autres.» Testimonies, volume 5, 708.

Da öğrencar peygamberî yengî çûkan keskinliğini ahırda oluşturan bir yüz kırk dört bin kişi, yakında gelecek Pazar yasası krizi ve zulmü meydana getiren yeryüzü güçleriyle karşılaşmalarından önce, “tek tek sınanacak ve kanıtlanacaktır.” Sadık olanlar önce Tanrı tarafından “uyandırılacaktır.” Uyuyan kızlar, gecikme zamanı sırasında içine düştükleri uykudan “uyandırılacaktır.” Eğer Tanrı’nın 2023 yılının Temmuz ayından beri gönderilmiş olan makaleler aracılığıyla sunduğu mesajla uyanmazlarsa, o zaman Tanrı “sapkınlıkların” “aralarına girmesine” izin verecek; bu da buğdayla deliceleri eleme süreci aracılığıyla ayrılığı tamamlayacaktır. Şimdi biz o eleme sürecinin içindeyiz.

Waxa jira saddex ikhtiyaar oo u furan kuwa daba socday muranka ku saabsan aqoonsiga saxda ah ee Rooma Casriga ah. Ikhtiyaarka koowaad waa in Maraykanku yahay Rooma Casriga ah; kan labaadna waa in awoodda baadariga ay tahay Rooma Casriga ah; ikhtiyaarka saddexaadna waa in labadii mawqif ee horeba ay khaldan yihiin, oo awood kale ay tahay tan ay matalaan tuugta dadka Daanyeel, kuwaas oo isa sarraysiiya, dhacaya, oo adkeeya waxyiga ku jira aayadda afar iyo tobnaad ee Daanyeel cutubka kow iyo tobnaad.

Je soutiens que le désaccord quant à savoir si la Rome moderne est la puissance papale ou les États-Unis a été permis au sein de ce mouvement afin de contraindre Son peuple à étudier Sa Parole prophétique. Dieu a suscité cette controverse comme une manifestation de Sa miséricorde. Je soutiens que ce désaccord vise davantage à préparer Son peuple pour la crise à venir qu’à simplement déterminer qui a raison et qui a tort au sujet de la Rome moderne. Ce désaccord a été permis et voulu par Dieu pour démontrer, à quiconque désire le voir, que leur compréhension personnelle de Sa Parole prophétique est incomplète ou erronée. La controverse est donc une preuve de la miséricorde de Dieu.

Rimayoxo mi kha se ntsena hi ku kombisa leswaku i mani matimba lawa ma yimeleriwaka hi vayivi va vanhu va wena, kambe ni leswaku ndlela ya “ntila ehenhla ka ntila” leyi matlhelo hamambirhi ya mpfilumpfilu lowu ma vulaka leswaku ma yi seketela yi tlhela yi tirhisiwa hi mfanelo kumbe e-e. Milawu ya vuporofeta leyi fambelanaka ni ndlela ya “ntila ehenhla ka ntila” yi katsa milawu yo hlawuleka ya vuporofeta leyi nga ta va xiphemu xa endlelo ro hlimberiswa ka koro ni mfava. Swiphemu swinharhu swa ndlela ya “ntila ehenhla ka ntila” leswi ndzi vulaka leswaku swi twisisiwa hi ndlela yo hoxeka eka mpfilumpfilu lowu wa sweswi hi leswi: Krete tanihi Ntiyiso, na Krete tanihi Alfa na Omega, ni ku tirhisiwa ka vuporofeta hi minkarhi minharhu.

W końcu okaże się, że ci, którzy trzymają się błędnego rozumienia czternastego wersetu jedenastego rozdziału Księgi Daniela, opierają swoje stanowisko doktrynalne na prywatnej interpretacji.

donc pas apparaître au milieu des nationalités pressées et en lutte de l’Ancien Monde, cette mer agitée de ‘peuples, et de multitudes, et de nations, et de langues’. Il faut la chercher sur le continent occidental.

«Ինչ նորաշխարհյան ազգ էր, որ 1798 թվականին բարձրանում էր իշխանության, խոստում տալով զորության և մեծության, և գրավելով աշխարհի ուշադրությունը: Խորհրդանիշի կիրառությունը հարցականի տեղ չի թողնում: Մի ազգ, և միայն մեկը, համապատասխանում է այս մարգարեության բնութագրին. այն անսխալ կերպով մատնանշում է Ամերիկայի Միացյալ Նահանգները»: The Great Controversy, 441.

Ekte nou lav i stap long paragraf we yumi stap tingbaot i bin yusum blong talem se “Romanism long Olfala Wol mo apostate Protestantism long Niu” i stap makemaot “Romanism blong Olfala Wol” olsem papasi long taem blong Tudak Ejis, mo Yunaeted Stets (apostate Protestantism) olsem Morden Rom, we tok “apostate Protestantism long Niu” i stap ripresentem. “Old” oli save talem se hem i histri blong bifo, mo “New” oli save talem se hem i morden no histri blong tede. Kaen aplikesen ya i twistim save we Sister White i bin stanemap finis long saed blong tufala Kristin wol mo Olfala mo Niu Wol.

Te, kas šo izteikumu attiecina uz pagātnes un nākotnes vēsturi, piešķir vārdkopai “privāta izskaidrošana” tādu nozīmi, kas ir tiešā pretrunā ar māsas Vaitas iecerēto nozīmi. Tiek apgalvots, ka “Vecā pasaule” apzīmē pagātnes vēsturi, bet “Jaunā” apzīmē moderno jeb tagadējo vēsturi (Jauno).

この一節には、「追い迫るであろう」と記されている。ローマ教と背教したプロテスタント教は、「神のすべての戒めを尊ぶ者たちに対して、同様の道を追うであろう」。この一節における旧世界とはヨーロッパであり、新世界とはアメリカ大陸である。シスター・ホワイトは、全世界が日曜日法の試みに直面すること、そしてヨーロッパにおける迫害においてはローマ教が先導し、アメリカ大陸における迫害においては背教したプロテスタント教が先導することを教えている。アメリカ大陸とヨーロッパは、「キリスト教世界」と規定されるものである。ローマ教も背教したプロテスタント教も、「神のすべての戒めを尊ぶ者たちに対して、同様の道を追うであろう」。

« Poursuivra » désigne une action future de la part des deux puissances, et il est grammaticalement impossible de prétendre que le romanisme de l’Ancien Monde soit la puissance papale du Moyen Âge obscur. La persécution exercée par les deux puissances est au futur. La définition de l’expression est « poursuivra », et elle signifie suivre ou rechercher quelque chose avec l’intention de l’accomplir ou de l’atteindre. Elle implique une action future dans laquelle un individu ou un groupe s’engage à rechercher activement un but ou un objectif.

ይህ ሐረግ በተለያዩ አውዶች ውስጥ ሊተገበር ይችላል፡- “እርሷ በሕክምና ዘርፍ ሙያ ትከተላለች” ማለት፣ የሕክምና ባለሙያ ለመሆን እንድትሠራ እቅድ እንዳለት ያመለክታል። “እርሱ በምህንድስና ዲግሪ ይከተላል” ማለት፣ በከፍተኛ ትምህርት ተቋም ውስጥ ምህንድስናን ለማጥናት እንዳሰበ ያመለክታል። “ቡድኑ ፕሮጀክቱን እስኪጠናቀቅ ድረስ ይከተላል” ማለት፣ ቡድኑ ፕሮጀክቱ እስኪጠናቀቅ ድረስ በእርሱ ላይ መሥራቱን እንደሚቀጥል ይጠቁማል። “እነርሱ በኩባንያው ላይ ሕጋዊ እርምጃ ይወስዳሉ” ማለት፣ ቅሬታን ለማስተካከል ወይም ፍትሕን ለመሻት ሕጋዊ እርምጃዎችን ለመውሰድ እንዳሰቡ ያመለክታል። በአጠቃላይ፣

“ይከተለል” የሚለው ቃል ቁርጠኝነትን፣ ተስፋ አልባ ቁርጠኝነትን፣ እና ወደፊት የተወሰነ ግብ ወይም ውጤት ለማሳካት ያለ ግልጽ ዓላማን ያመለክታል።

Zitulwâina bwevamukwisi obutûmilu bwa Romani bwa mu Nsi ya Kale kwasigalile mu bya kalekale, n’oluusi bubeera omuti oguwagirira okukozesa okutali kutuufu okw’okukozesebwa okw’emirundi esatu okw’obunnabbi. Buwaanya nti okukozesebwa kwa Rooma okw’emirundi esatu kikiikirira Rooma ey’obupagaani, ne kiddirirwa Rooma ey’obupapa, oluvannyuma ne Amerika nga ye Rooma ey’okusatu ku Rooma esatu. Enkozesa endala enfaananako bwe etyo era ey’obuwufu yakozesebwa mangu ddala oluvannyuma lwa September 11, 2001, ekibiina bwe kyawukana ku nkola eno olw’ekitabo kya Yoeri.

그러므로 그 논쟁은 캐나다의 한 야영 집회에서 시작되었는데, 그곳에서 세 화(禍)의 삼중 적용이 요엘서에 도입되어, 셋째 화의 이슬람이 제1장 6절에서 그 땅을 치러 올라온 민족이라고 가르쳤다. 그러나 그 민족은 교황권 로마이며, 그 민족이 이슬람이라고 주장하는 사적 해석이 도입되었다. 세 화의 삼중 적용은 2001년 9월 11일의 세력으로서 이슬람을 확립하였고, 그 새로운 사적 해석은 요엘서 제1장의 교황권 세력이 실제로는 이슬람이라고 주장하였다. 요엘서에서 교황권 세력에 대한 올바른 식별을 거부하는 한 사적 해석은 세 화에 대한 잘못된 적용으로 지지를 받았다. 이제 교황권 세력을 제쳐 두고 미국을 내세우는 또 다른 사적 해석이 도입되고 있다.

ආයුධවලින් සැලකිය යුතු වන සේවායෝගයක් සඳහා අවස්ථාවක් සකස් කළේය;
විශේෂයෙන්ම සැලකිය යුතු වන සේවායෝගයක් සඳහා අවස්ථාවක් සකස් කළේය;
විශේෂයෙන්ම සැලකිය යුතු වන සේවායෝගයක් සඳහා අවස්ථාවක් සකස් කළේය;
මෙය සැලකිය යුතු වන සේවායෝගයක් සඳහා අවස්ථාවක් සකස් කළේය;
සාදන 1:9, 10.

Þa síðustu daga deilurnar fela í sér endurtekningu eldri deilna, og í ellefta kafla Daníelsbókar er sú deila að Uriah Smith lagði sína eigin túlkun á tákn norðurkonungsins. Með því mótaði hann skilning á ellefta kafla Daníelsbókar sem einungis leiddi af sér myrkur. Á þessum síðustu dögum snúast þær deilur sem endurteknar eru einkum um að bera kennsl á ávöxt þess að beita einkatúlkunum á staðfestan sannleika. Þetta er það sem Smith gerði í bók sinni, Daniel and the Revelation. Þetta er það sem var gert í deilunni um Jóelsbókina, og það eru sömu aflfræðin sem eru beitt þegar ein málsgrein úr The Great Controversy sneiðir hjá þeirri skilgreiningu, bæði í heiminum og í ritum Ellen White, á því hvað „kristindómurinn“ táknar, ásamt höfnun grundvallarreglna málfræðinnar sem sýna að orðasambandið „mun sækjast eftir“ vísar til atburðar í framtíðinni. Frá þeim viðmiðunarpunkti er síðan hin gallaða hugmynd, að „Gamli heimurinn“ sé saga páfavaldsins frá 538 til 1798, notuð til að færa rök gegn hinum staðfesta skilningi á skilgreiningu þríþættrar beitingar spádóms.

«Tout ce que Dieu, dans l’histoire prophétique, a désigné comme devant s’accomplir dans le passé, s’est accompli, et tout ce qui doit encore venir en son ordre s’accomplira. Daniel, prophète de Dieu, se tient à sa place. Jean se tient à sa place. Dans l’Apocalypse, le Lion de la tribu de Juda a ouvert aux étudiants de la prophétie le livre de Daniel, et ainsi Daniel se tient à sa place. Il rend son témoignage, celui que le Seigneur lui révéla en vision concernant les événements grands et solennels que nous devons connaître alors que nous nous tenons sur le

seuil même de leur accomplissement. »

«កុនុងបុរេភូតិសាស្ត្រ និងទំនាយ
ព្រះបន្ទូលរបស់ព្រះមានបង្ហាញអំពីជម្រើសមុខស្រស់ស្អាតនៃសេចក្តីពិត
និងសេចក្តីខុសឆ្គង។
ជម្រើសនេះនាំត្រឡប់មកដល់ការបោះឆ្នោតមុនរបស់ព្រះយេស៊ូវ
អំពីសេចក្តីជោគជ័យនិងការបាត់បង់នៃសេចក្តីជោគជ័យ។
ការឈរលើបុរេភូតិសាស្ត្រនឹងត្រូវបានលើកឡើងវិញ
ហើយទ្វីបស្តីពីទ្វីបនឹងកើតមានឡើងវិញ។ ប៉ុន្តែ បុរេភូតិសាស្ត្ររបស់ព្រះ
ដល់កុនុងជំនឿ និងកុនុងការបំពេញទំនាយរបស់ពួកគេ
មានដើមកំណើតមួយក្នុងការប្រកាសសាររបស់វេទាទីមួយ ទីពីរ និងទីបី នេះ
ដឹងច្បាស់ថាពួកគេឈរលើទីណា។
ពួកគេមានបទពិសោធន៍មួយដែលមានកម្រិតលើសជាងមាសសុទ្ធ។
ពួកគេត្រូវបានឃើញជាមួយនឹងដំណើរការដ៏ធំធេងនៃការបំប្លែងសេចក្តីទុកចិត្ត
ត្រឡប់មកវិញ។» Selected Messages, book 2, 109.

Waxaa si sahlan loo caddayn karaa in Walaashii White ay “bilowgii kalsoonidooda” ee Bawlos ku tilmaamayso inuu yahay runnada aasaasiga ah ee Adventism-ka. Milleriyiintu waxay bareen in “dhacayaasha dadkaaga” ay tahay awoodda papal-ka, waxaana laga soo bilaabo 1989 iyo wixii ka dambeeyey dhaqdhaqaaqa boqol iyo afartan iyo afarta kun si isdaba joog ah u aqoonsaday isla fahamka astaanta sidii Milleriyiintu u aqoonsadeen. Hadda waxaa jira “aragti cusub” oo ku saabsan cidda “dhacayaasha dadkaaga” yihiin, waxayna soo nooleysay muran hore iyadoo macnahaas loo adeegsanayo aqoonsi khaldan oo astaam nebiyeed hore loo dhisay si loogu dhiso hannaan nebiyeed oo ku taagan ciid. Haddii ay ahayd fasiraaddii gaarka ahayd ee Smith, ama adeegsiga qaldan ee quruunta ku jirta Yoo’eel cutubka koowaad, ama aqoonsiga Maraykanka inuu yahay Rooma Casri ah; dhammaan saddexdaas qalad waxay weeraraan fahamka saxda ah ee Rooma papal-ka ee maalmaha ugu dambeeya, sidaas darteedna waxay weeraraan astaanta dejinaysa muujinta nebiyeed ee aqoonsanaysa in dadka Ilaah halligmayaan iyo in kale ay noolaadaan.

Die toekomstige Roomsheid in Europa en afvallige Protestantisme in die Amerikas “sal die vervolging” van Sabbatonderhouers voortsit, soos dit deur die hele heilige geskiedenis heen gedoen is.

“ঈশ্বর নজির লোকসকলক জাগ্ৰত কৰি; যদি আন উপায় ব্যৰ্থ হয়, তেন্তে তেওঁলোকৰ মাজত বিভ্ৰান্ত মতবাদসমূহ প্ৰৱেশ কৰি, যিবোৰে তেওঁলোকক চালনি কৰি, খৰকুটাক গমৰ পৰা পৃথক কৰি প্ৰভুৱে তেওঁৰ বাক্যত বিশ্বাস কৰা সকলোকে নদিৰাৰ পৰা জাগি উঠিবলৈ আহ্বান জনায়। অতি মূল্যবান আলো আহিছে, এই সময়ৰ উপযুক্ত আলো। ই বাইবেলৰ সত্য, যি আমালৈ একবোৰে সন্মুখত থকা বপ্টিস্ম দখুৱায়। এই আলোয়ে আমাক শাস্ত্ৰৰ সত্যৰ অধ্যয়ন আৰু আমাৰ বিশ্বাসৰ মতসমূহৰ অতি সুক্ৰম পৰীক্ষালৈ লৈ যোৱা উচিত। ঈশ্বৰে বিচাৰে যে সত্যৰ সকলো দিশ আৰু মত সুগভীৰভাৱে আৰু অধ্যয়নসায়ে, প্ৰাৰ্থনা আৰু উপাসনাসহ, অনুসন্ধান কৰা হওক। বিশ্বাসীসকলে সত্য ক'বিস্তু, সেই বিষয়ে অনুমান আৰু অস্পষ্ট ধাৰণাৰ ওপৰত স্থিৰ হৈ নাথাকবি।” Gospel Workers, 299.

Nous poursuivrons ces réflexions dans le prochain article.